

မြန်မာနိုင်ငံကူးလက်မှတ်လျှောက်ထားရယူမှုနှင့်ပတ်သက်၍

Online Booking စနစ်တွင် သတိပြုရမည့်အချက်များ

၁။ မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံး(ရန်ကုန်)အနေဖြင့် မြန်မာနိုင်ငံကူးလက်မှတ်လျှောက်ထားသူ ၂၅၀၀ ဦးခန့်အား နေ့စဉ်ဆောင်ရွက်ပေးလျက်ရှိရာ မြန်မာနိုင်ငံကူးလက်မှတ်လျှောက်ထားသူများသည် လူစုလူဝေးများဖြင့် အချိန်ကြာမြင့်စွာ တန်းစီစောင့်ဆိုင်းရခြင်းနှင့် ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားခြင်း မရှိစေရေးအတွက် ၂၁.၃.၂၀၂၂ ရက်(တနင်္လာနေ့)မှစ၍ Online Booking စနစ်ဖြင့် ရက်ချိန်းရယူပြီးမှသာ ရုံးအတွင်းသို့ ဝင်ရောက်လျှောက်ထားနိုင်သည့်စနစ်အား အောက်ပါစည်းကမ်းချက်များသတ်မှတ်၍ ပြောင်းလဲကျင့်သုံးဆောင်ရွက်ခဲ့ပါသည်-

- (က) Booking လျှောက်ထားရယူရာတွင် www.passport.gov.mm Website အတွင်း ဝင်ရောက်၍ လျှောက်ထားသူ၏ အမည်၊ (ဘ)အမည်၊ မွေးသက္ကရာဇ်၊ နိုင်ငံသားစိစစ်ရေးကတ်အမှတ်တို့အား ပြည့်စုံစွာဖြည့်စွက်ရမည်ဖြစ်ကြောင်း၊
- (ခ) Booking လျှောက်ထားရယူရာတွင် တစ်ရက်လျှင် လူဦးရေ ၂၅၀၀ နှုန်းသတ်မှတ်ထားပြီး လူဦးရေတစ်ဝက်ဖြစ်သည့် ၁၂၅၀ ဦးအား ရက်ပေါင်း ၉၀၊ ကျန် ၁၂၅၀ ဦး အား ၁၄ ရက်အတွင်း ကြိုတင်ရက်ချိန်းရယူနိုင်ကြောင်း၊
- (ဂ) Booking လျှောက်ထားရယူရာ၌ ရုံးဖွင့်ရက်များ၏ ၀၉၀၀ ချိန်တွင် Booking တင်ခြင်းအား စတင်ဆောင်ရွက်နိုင်ပြီး မိမိနှစ်သက်ရာရက်များအလိုက် အချိန်သတ်မှတ်နိုင်ကြောင်း၊ ၀၈၀၀ ချိန်တွင် ၆၀၀ ဦး၊ ၀၉၀၀ ချိန်တွင် ၆၀၀ ဦး၊ ၁၀၀၀ ချိန်တွင် ၅၀၀ ဦး၊ ၁၁၀၀ ချိန်တွင် ၅၀၀ ဦး၊ ၁၂၀၀ ချိန်တွင် ၂၀၀ ဦး၊ စုစုပေါင်း ၂၅၀၀ ဦး Booking ရယူဆောင်ရွက်နိုင်ကြောင်း၊
- (ဃ) Booking လျှောက်ထားရရှိထားသည့် QR Code စလစ်ဖြင့်သာ မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးအတွင်း ဝင်ရောက်လျှောက်ထားနိုင်ကြောင်း၊

၂။ မြန်မာနိုင်ငံကူးလက်မှတ်လျှောက်ထားသူများအနေဖြင့် ပွဲစားများထံမှ အခြားသူ၏ QR Code နှင့် နိုင်ငံသားစိစစ်ရေးကတ်အချက်အလက်များအားရယူကာ မြန်မာနိုင်ငံကူးလက်မှတ် လျှောက်ထား၍ ရုံးအတွင်းသို့ ဝင်ရောက်ခြင်းများ မပြုလုပ်ကြရန် လိုအပ်ပါသည်။

၃။ ပြည်သူများအနေဖြင့် ပွဲစားများက အခကြေးငွေများရယူ၍ ရောင်းချနေသော QR Code များအားဝယ်ယူ၍ မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးအတွင်းသို့ ဝင်ရောက်မှုများအား စိစစ်တွေ့ရှိနေရသဖြင့် နစ်နာမှုများဖြစ်ပေါ်လျက်ရှိပါသည်။ သို့ဖြစ်ပါ၍ ပွဲစားများ စည်းရုံးသိမ်းသွင်းမခံရစေရေး အထက်ပါအချက်အလက်များအား အသိပေးကြေညာခြင်းဖြစ်ပါသည်။



**မြန်မာနိုင်ငံကူးလက်မှတ် အမြန်ရရှိအောင် ဆောင်ရွက်ပေးမည်ဟု
လိမ်လည်သူ ဟိန်းဇေယျာကျော်**

၄။ ၂၇.၆.၂၀၂၂ ရက် ၁၀၀၀ ချိန်တွင် ဟိန်းဇေယျာကျော် (၂၂)နှစ်၊ (ဘ)ဦးကျော်မြင့်စိုး (၂၀) ရပ်ကွက်၊ လှိုင်သာယာမြို့နယ်နေသူသည် မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံး အနီးပတ်ဝန်းကျင်၌ လုပ်သားပြည်သူ ၁၉ ဦးထံမှ တစ်ဦးလျှင် ငွေကျပ် ၂၅၀၀၀၀ ဖြင့် မြန်မာနိုင်ငံကူးလက်မှတ် အမြန် ရရှိအောင် ဆောင်ရွက်ပေးမည်ဟု လိမ်လည်ခဲ့သဖြင့် တာဝန်ရှိသူများက ဖမ်းဆီးထိန်းသိမ်းကာ ဟိန်းဇေယျာကျော်အား ၁၉၉၉ ခုနှစ်၊ ပြည်ပအလုပ်အကိုင်ဆိုင်ရာ ဥပဒေပုဒ်မ ၂၆ အရ အရေးယူ ထားပါသည်။ ပြည်သူများအနေဖြင့် မြန်မာနိုင်ငံကူးလက်မှတ်ရရှိရေးကို အကြောင်းပြု၍ လိမ်လည်သူ များအား ရှောင်ရှားနိုင်ရေး အသိပေးကြေညာအပ်ပါသည်။